

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ  
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန  
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project

(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)

တောင်ပိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ (၂၀၁၆ခုနှစ်) ကြာအင်းဆိပ်ကြီးမြို့နယ်

അതിര

൧|| ക്രിസ്യാഭിപ്രായം

൨|| കമ്മ്യൂണിക്കേഷൻ സെമിനാറുകൾ

൩|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ

൪|| കമ്മ്യൂണിക്കേഷൻ പരിപാടികൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ (PSA / PRA) നൽകുന്നു

൫|| സെമിനാറുകൾ ക്രിസ്ത്യൻ നേതാക്കൾക്ക് നൽകാനുള്ള PRA tools നൽകുന്നു

൬|| സെമിനാറുകൾ ക്രിസ്ത്യൻ സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ

൭|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ

൮|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ (പാർട്ട് - ൧)

൯|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ (പാർട്ട് - ൨)

൧൦|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ (പാർട്ട് - ൩)

൧൧|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ (പാർട്ട് - ൪)


൧൨|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ (പാർട്ട് - ൫)

൧൩|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ

൧൪|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ

൧൫|| സെമിനാറുകൾ കണ്ടെത്താനുള്ള മാർഗ്ഗങ്ങൾ (checklist for vop)

# ကြာအင်းဆိပ်ကြီးမြို့နယ်မြေပုံ



**ရည်ညွှန်းချက်**

- နိုင်ငံတော်နယ်နိမိတ်
- မြို့နယ်နယ်နိမိတ်
- မြို့နယ်ခွဲနယ်နိမိတ်
- မြို့
- ကျေးရွာအုပ်စု
- ကျေးရွာ
- ကားလမ်း
- ပီးရထားလမ်း
- သတ္တုတွင်း
- ✕ တံတား
- ▲ စေတီ




ယူဆချက်: ပါဝင်တာ ယူဒါနိ: ဆိုင်း နှင့် နာမည်ပေး: ယူဒါနိ: ဆိုင်း  
(PSA / PRA) ကဏ္ဍ: နှစ်

စဉ်	နာမည်	ပုံစံ	အခြေအနေအထား	အခြေအနေအထား			အခြေအနေအထား
				အခြေအနေအထား	အခြေအနေအထား	အခြေအနေအထား	
၁။	ကျေးဇူးပြုပါ။ ပြင်ဆင်မှု ပြင်ဆင်မှု (Social map/ Resource map)		ကျေးဇူးပြုပါ။ အလုပ်အကိုင် မပြင်ဆင်တာ	၁၈	၈၁	၄၉	အခြေအနေအထား
၂။	ယူဒါနိ: အခြေအနေအထား (wealth Ranking)		အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား	၁၈	၈၁	၄၉	ကျေးဇူးပြုပါ။ အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား
၃။	အခြေအနေအထား (Seasonal calendar)		အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား	၁၈	၈၁	၄၉	အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား
၄။	အခြေအနေအထား (Spider Web)		အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား	၁၈	၈၁	၄၉	အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား
၅။	အခြေအနေအထား အလုပ်အကိုင်		အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား	၁၈	၈၁	၄၉	အခြေအနေအထား အလုပ်အကိုင် အခြေအနေအထား

15.	කල්පිත තත්වය (Venn Diagram)	මුළු ගණකාව කොටස් දීමට පිටුපස	81	81	සමස්ත ගණකාවේ කල්පිත තත්වය මුළු ගණකාවේ ගණකාවේ පිටුපස දීමට පිටුපස
16.	ප්‍රශ්න සටහන (Problem Tree)	කල්පිත තත්වය ද	18	1	සමස්ත ගණකාවේ කල්පිත තත්වය ගණකාවේ පිටුපස දීමට පිටුපස
17.	ප්‍රශ්න සටහන (Problem Tree)	කල්පිත තත්වය ද	1	81	සමස්ත ගණකාවේ කල්පිත තත්වය ගණකාවේ පිටුපස දීමට පිටුපස
18.	ගණකාවේ (Mathematical Ranking)	මුළු ගණකාව කොටස් දීමට පිටුපස	18	81	සමස්ත ගණකාවේ කල්පිත තත්වය ගණකාවේ පිටුපස දීමට පිටුපස

သရက်ကျီးကျေးရွာမှ မြေပုံ

၂၀၁၆-၁၂-၂၀  
 ကျေးရွာအုပ်စု  
 ရွာအုပ်စု  
 သရက်ကျီးကျေးရွာ



-  အိမ်
-  စေတီ
-  ကျောင်း
-  ဂူအောက်
-  ကျွန်းအိမ်
-  မြေအိမ်
-  ကျေးရွာ
-  ကျောင်း
-  စေတီ
-  ကျောင်း
-  ကျောင်း
-  ကျောင်း
-  ကျောင်း
-  ကျောင်း
-  အိမ်
-  မြစ်
-  ကျွန်း
-  မြေ
-  ကျွန်း
-  ကျွန်း
-  ကျွန်း





දළාපද පිරිසිදු කිරීමේ වගකීම පිළිබඳව

අංක - 01.2.26  
2023  
කොළඹ 05

	අංකය	දුර ප්‍රදානය	දුර ප්‍රදානය
1	1	සාමාන්‍ය (1) කි.මී.   ඉදිකොට (1) කි.මී.   කුසලි (1) කි.මී. (1 කොටසකට)   සාමාන්‍ය (2 කොටසකට)	(1) කි.මී.
2	2	ඉදිකොට (1) කි.මී.   කුසලි (1 කොටසකට 1 කොටසකට)   සාමාන්‍ය (1 කොටසකට 2 කොටසකට)	(1) කි.මී.
3	3	1 කි.මී.   1 කි.මී.   1 කි.මී.   සාමාන්‍ය (1) කි.මී.	(1) කි.මී.

ပုံနှိပ်ရေး ယုံကြည်စိတ်ချ နှစ်သက်ဖွယ်ရာ

အောက်ဖော်ပြပါ အချက်များ

၁၀. ၃. ၂၀၁၆

အချက်အလက်များကို ယုံကြည်စိတ်ချစွာ သတ်မှတ်ခြင်း၊ အားပြု၍ အောက်ဖော်ပြပါ အချက်များကို မှတ်တမ်းတင်ခြင်း၊ မလုပ်ကလုပ်ဘဲ ခန့်မှန်းခြင်း၊ မှားယွင်းစွာ ခန့်မှန်းခြင်းများကို ခံနိုင်ရည်ရှိပါသည်။

အချက်အလက်များကို အချက်အလက်များနှင့် ကန့်သတ်ချက်များကို ယုံကြည်စိတ်ချစွာ ခန့်မှန်းပါသည်။

အချက်အလက်များကို အချက်အလက်များနှင့် စီးပွားရေး အခြေအနေများကို ယုံကြည်စိတ်ချစွာ ခန့်မှန်းပါသည်။

ဝင်ငွေ အခြေအနေ၊ မလုပ်ကလုပ်ဘဲ အခြေအနေနှင့် အခြေအနေများကို ယုံကြည်စိတ်ချစွာ ခန့်မှန်းပါသည်။

നാടുകൾ പ്രകാരം

ക്ര. നം. - 8.3.2016

കോർപ്പറേഷൻ

നഗര സ്റ്റാൻഡേർഡ്

നം. / പേര്	കോർപ്പറേഷൻ	നഗര സ്റ്റാൻഡേർഡ്	കോർപ്പറേഷൻ	നഗര സ്റ്റാൻഡേർഡ്	കോർപ്പറേഷൻ	നഗര സ്റ്റാൻഡേർഡ്	കോർപ്പറേഷൻ	നഗര സ്റ്റാൻഡേർഡ്	കോർപ്പറേഷൻ	നഗര സ്റ്റാൻഡേർഡ്	കോർപ്പറേഷൻ	നഗര സ്റ്റാൻഡേർഡ്
1	കോർപ്പറേഷൻ	-	-	✓	✓✓	✓✓	-	-	-	-	-	-
2	കോർപ്പറേഷൻ	-	-	-	-	-	✓	✓✓	✓✓	✓✓	-	-
3	കോർപ്പറേഷൻ	✓	-	✓	✓	-	✓	✓	✓✓	-	✓	-
4	കോർപ്പറേഷൻ	-	-	-	✓✓✓	✓✓✓	✓	✓	-	-	-	-
5	കോർപ്പറേഷൻ	-	-	-	-	-	-	-	✓	✓✓	✓✓	-

ကမ္ဘာ့ဆွစ်ဇာလန် ဖြစ်ပွားခဲ့သည့် သို့သော်လည်းကောင်း ရလဒ်များ

သရက်ဆိုင်၊ အမျိုးမျိုး

၄.၃.၂၀၁၆

စပါးစိုက်ပျိုးရေး - ဝါဆိုလတွင် စတင်စိုက်ပျိုးပြီး ဖြီး၊ နှစ်စက်လတွင် ရိုက်ခါးဖြင့် ဖြိုဖျက်သည်။

ပွဲစက်ရက် - ဝါဆို၊ ဝါခေါင် / ဖြာသို့ / တစ်စောင်ပျိုးနှင့် ဖြာသို့လတွင် ပွဲစက်ရက် မမျှော့ဆုံးပင်ဖြစ်သည်။

စစ်တွေ - နှစ်စက်နှင့် ဖြာသို့လတွင် စစ်တွေ မမျှော့ဆုံးပင်ဖြစ်သည်။

ဌာနများ - ဝါဆိုနှင့် ဝါခေါင်လတွင် ဌာနများ၊ မဖြစ်မမျှော့ဆုံးပင်ဖြစ်သည် / မစိုက်ပျိုးစွမ်းရည်တွင် ရောဂါ မဖြစ်မမျှော့ဆုံးပင်ဖြစ်သည်။


စိုက်ပျိုးရေး - ဝါခေါင်လနှင့် ဖြာသို့လတွင် စာရင်းစဉ်၊ စိုက်ပျိုးရေး ပွဲစက်များ၊ ကျင့်ပေးနိုင်သည်။

ရွေးချယ်ရေး - သို့သော်လည်းကောင်းဖြစ်ပါ။ စွဲ / ခွာ / ဝက် ရွေးချယ်ရေး၊ ယခင်က (၁) နှစ် သို့မဟုတ် ဝါခေါင်၊ ဝါခေါင်။

සමකාස්‍ර ඉඳිරි

ආ.දි. - 8.3.2016

ආචාර්ය: ආර්. පී. සී. ප්‍රියන්තකා  
 විග්‍රහ ඉංජිනේරුවා



မိကျွန်းကိုင် ကျွမ်းဝင် သုံးသပ် ချက် ဖြစ် ပြုလုပ်ခြင်း

သရက်ကျွန်းကျေးရွာ

ဒီ. ၆ . ၂၀၁၆

မအူညို သမီး ဖြစ်ပြီး မအူညို သား များ၊ ကျား၊ ကလေး များ၊ ချစ်သူ ကို သိရှိ ပြန်  
ကဆင်း (၁၀) ဆင်း သတ်ဖြတ်၍ ခေမာဏ များ ပြုလုပ်ပါသည်။

မိမိ ပြုလုပ် - မိမိ တွင်၊ ကျား၊ ကလေး များ၊ မအူညို သမီး များ သည် မအူညို သား များ၊  
ထက် ကျယ် ပျံ့လွန် နိုင်သည်ဟု သိရှိရသည်။

ပစ္စည်း - မအူညို သား များ ဖြစ်ပြီး မအူညို သမီး များ သည် ပစ္စည်း ကဆင်း စု  
တက် စုတက် သည် ပစ္စည်း ရသည်။


ပျံ့ပေါင်း ပါဝင်ခြင်း - မအူညို သား များ သည် မအူညို သမီး များ ထက် ပျံ့ပေါင်း ဖြစ်  
ရခြင်း၊ စုတက် ဖြစ်ပြီး လုပ်ဆောင် နိုင်သည်။

ဆုံးဖြတ် ချက် ချိန်ခြင်း - မိသားစု တစ်ခုတွင် မအူညို သမီး များ ၏ ဆုံးဖြတ် ချက် ချိန်  
ပြုသည် မအူညို သား များ ထက် ပို၍ ကာယ သို့မဟုတ် စေ့ ဖြစ်ပါသည်။ ထို့ကြောင့်  
မအူညို သမီး များ ၏ ဆုံးဖြတ် ချက် ချိန်ခြင်း ကို ဖြစ် ဖော်ပြ ရန် လိုအပ်ပါ သည်။



ကျေးဇူး - သာဓကလျှင်  
 အုပ်စု - စောစောစော  
 ရက်စွဲ - ၈-၃-၂၀၁၆


အဖွဲ့အစည်း: ချိတ်ဆက်မှု အခြေအနေ



စဉ်းစမ်း ရေးဖွဲ့ခြင်း - ကောဇင်းစာအုပ်







പ്രവാചകൻമാരുടെ പ്രവാചകത്വം  
 പ്രവാചകൻമാരുടെ പ്രവാചകത്വം  
 പ്രവാചകൻമാരുടെ പ്രവാചകത്വം  
 പ്രവാചകൻമാരുടെ പ്രവാചകത്വം  
 9.8.2016

ക്രമം	നവോത്ഥാനം	ക്രമം	നവോത്ഥാനം
1	നവോത്ഥാനം, ജോലി	1	നവോത്ഥാനം, ജോലി, നവോത്ഥാനം, ജോലി
2	ജോലി, നവോത്ഥാനം	2	നവോത്ഥാനം, ജോലി
3	ജോലി, നവോത്ഥാനം, ജോലി	3	നവോത്ഥാനം, ജോലി
4	നവോത്ഥാനം, ജോലി, നവോത്ഥാനം, ജോലി	4	നവോത്ഥാനം, ജോലി

നവോത്ഥാനം, ജോലി

- നവോത്ഥാനം, ജോലി, നവോത്ഥാനം, ജോലി
- നവോത്ഥാനം, ജോലി, നവോത്ഥാനം, ജോലി
- നവോത്ഥാനം, ജോലി, നവോത്ഥാനം, ജോലി
- നവോത്ഥാനം, ജോലി, നവോത്ഥാനം, ജോലി



သရက်ကုန်းကျေးရွာကော်မတီရွေးချယ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်  
ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ



၂၀၁၇ ခုနှစ်၊ ကျေးရွာ စောင့်ရှောက်ရေး အုပ်စု၊ ကြားအင်းဆိပ်ကြီးမြို့နယ် မျိုင်းဒုံမြို့

ရက်စွဲ... ၂၀... ၃... ၂၀၁၆

စဉ်	ကော်မတီအမည်	အမည်	အဖအမည်	အသက်	ပညာအရည်အချင်း	မှတ်ပုံတင်	တာဝန်	လက်မှတ်
၁	ဒုတိယ	အောင်စင်စင်		၂၅	၁၀ ဇာနည်			
၂	"	စောအောင်ကျော်		၂၂	၁၀ ဇာနည်			
၃	ဇနီးလှိုင်	အောင်စော		၂၀	၈ ဇာနည်			
၄	အောင်ကျော်စော	အောင်စော		၂၉	၇၂ ဖေဖော်ဝါရီ			
၅	"	အောင်စော		၂၁	၈ ဇာနည်			
၆	အောင်စော	အောင်စော		၃၉	၄ ဇာနည်			
၇	"	အောင်စော		၂၀	၈ ဇာနည်			
၈	အောင်စော	အောင်စော		၆၆	၇၂ ဖေဖော်ဝါရီ			
၉	"	အောင်စော		၄၃	၄ ဇာနည်			
၁၀	အောင်စော	အောင်စော		၅၇	၇၂ ဖေဖော်ဝါရီ			
၁၁	"	အောင်စော		၃၉	"			
၁၂	အောင်စော	အောင်စော		၃၃	"			
၁၃	"	အောင်စော		၁၈	၁၀ ဇာနည်			
၁၄								
၁၅								
၁၆								

တက်ရောက်သူဦးရေ - ကျား ( ) မ ( ) ပေါင်း ( )

၃၉ + ၃၃ = ၇၂



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ တွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် စောကုမ္ဘာ

ရက်စွဲ။ ၃.၃.၂၀၁၆ / ၄.၃.၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး မကွေး မြို့နယ် စောကုမ္ဘာ ကျေးရွာအုပ်စု စောကုမ္ဘာ ကျေးရွာ စောကုမ္ဘာ

အစည်းအဝေးခေါင်းစဉ်။ ပထမအကြိမ်ကျင်းပရေးအစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
၁	စောကုမ္ဘာ	✓		✓	မကွေး	စောကုမ္ဘာ
၂	စောယုဂံ	✓		✓	မကွေး	
၃	စောမိုး	✓		✓	မကွေး	
၄	စောအောင်အောင်	✓		✓	မကွေး	
၅	စောအောင်အောင်	✓		✓	မ	
၆	စောအောင်အောင်	✓		✓	မ	
၇	စောအောင်အောင်	✓		✓	မ	
၈	စောအောင်အောင်	✓		✓	မ	
၉	စောအောင်အောင်	✓		✓	မ	
၁၀	စောအောင်အောင်	✓		✓	မ	
၁၁	စောအောင်အောင်	✓		✓	မ	
၁၂	စောအောင်အောင်	✓		✓	မ	
၁၃	စောအောင်အောင်	✓		✓	မ	
	စုစုပေါင်း					

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။







လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်။ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ တွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ကျော်စွာ

ရက်စွဲ။ ၈.3.2016 / ၉.3.2016 စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကျွန်းကျွန်း၊ ဆိပ်ကမ်း ကျေးရွာအုပ်စု ကျွန်းကျွန်း ကျေးရွာ ကျွန်းကျွန်း

အစည်းအဝေးခေါင်းစဉ်။ ပထမ ဗဟိုပြု စာနာပွဲ အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
၁	နော် ကြာဇေ		✓	✓	ကရင်	✓
၂	နော် ဖိုး များ		✓	✓	ကရင်	✓
၃	နော် တကမ		✓	✓	ကရင်	✓
၄	နော် ဖာလွဲ		✓	✓	ကရင်	✓
၅	နော်ဆေးသာဇော		✓	✓	ကရင်	ခေး
၆	နော်ရွှေစန်း		✓	✓	ကရင်	✓
၇	နော်စောဦ		✓	✓	ကရင်	✓
၈	နော် ညိုကျော်		✓	✓	ကရင်	ကျော်
၉	နော် မုမု		✓	✓	ကရင်	မုမု
၁၀	နော် မုလား		✓	✓	ကရင်	မုလား
၁၁	နော် နော်		✓	✓	ကရင်	✓
၁၂	နော်အိမ် များ		✓	✓	ကရင်	✓
၁၃	နော် စိုးလုံး		✓	✓	ကရင်	✓
	စုစုပေါင်း					✓

(၁) အိမ်ထောင်ဦးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုပဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှတစ်ဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် <u>မောင်ကျော်စွာ</u>	ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်နီးနယ် <u>မောင်ကျော်စွာ</u>	လူထုစည်းရုံးရေးမှူး၏အမည် <u>ဇော်ကျော်စွာ</u>
ပြည်နယ်/တိုင်းဒေသကြီး <u>ကရင်</u>	မြို့နယ် <u>ဇော်ကျော်စွာ</u>	ကျေးရွာအုပ်စု <u>မောင်ကျော်စွာ</u>

**က. လူဦးရေ**

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) <u>ကရင်</u>	<u>24</u>	ဘာသာ(၁) <u>ဗုဒ္ဓ</u>	<u>24</u>
လူမျိုးစု (၂) -----		ဘာသာ(၂) -----	
လူမျိုးစုရော -----		ဘာသာရော -----	

	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	<u>72</u>	<u>82</u>
အိမ်ထောင်ဦးစီး	<u>21</u>	<u>3</u>

**(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့် အဆောက်အအုံများ**

စာသင်ကျောင်း	အမှတ်ခြစ်ပါ	ကျန်းမာရေး	အမှတ်ခြစ်ပါ	ဘာသာရေးအဆောက်အအုံ	အမှတ်ခြစ်ပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input checked="" type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	
<u>ဘ/က</u>					



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ  
အပိုင်း-၃

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာ၊ဆရာမ	<input checked="" type="checkbox"/>	<input type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ၊ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ၊ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input checked="" type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း ကတ္တရာလမ်း ကွန်ကရစ်လမ်း မော်တော်ဆိုင်ကယ်လမ်း ✓  
 ကျောက်ခင်းလမ်း မြေသားလမ်း ✓ လူသွားလမ်း ✓ အခြား \_\_\_\_\_

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မှီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား? ပိုင်းပါ  
ရှိပါသည်/မရှိပါ/မသိပါ

(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? နှစ်-----/မသိပါ

(၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည်/မပြုခဲ့ပါ (မသိပါ)

(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ဗဟိုမှ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင်-----/မသိပါ

(၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်

ခြောက်သွေ့ရာသီတွင်ကြာချိန် 15 မိနစ် ----- ထော်လာရီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား -----

မိုးရာသီတွင်ကြာချိန် 00:30 ----- ထော်လာရီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ကြေးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။

မရှိပါ  ရှိပါသည် ရှိလျှင်ဖော်ပြပါ-----



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁)-----

(၂)-----

ကျေးရွာခေါင်းဆောင်


အမည် မောင်ကျော်စွာ

လက်မှတ် နေ့စွဲ ၈.၃.၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည်

လက်မှတ် နေ့စွဲ ၈.၃.၂၀၁၆



ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ ပြီးစီးတိုင်းကျေးရွာနှင့် ကျေးရွာအုပ်စု အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် အောင်ကျော်

နေ့စွဲ 8.3.2016 / 9.3.2016 စက်ဝန်းအားအမှတ်ခြစ်ပါ  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကရင် မြို့နယ် အောင်ဆန်းမြို့နယ် ကျေးရွာအုပ်စု ရွာအိုင် ကျေးရွာ အောင်ဆန်း

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသား အရေအတွက်	အမျိုးသမီးအ ရေအတွက်	အိမ်ထောင်စုအရေ အတွက်	လူမျိုးစုတက်ရောက်သူ အရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	8.3.2016	8.3.2016	18	31	19	49   ကရင်
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	9.3.2016	9.3.2016	18	31	19	49   ကရင်
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	15.3.2016	15.3.2016	22	18	40	40   ကရင်
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အ ကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော် မတီ၏ဆုံးဖြတ်မှုကို ရွာသို့အသိပေးအကြောင်း ကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						

၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်လစဉ်အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉. လူထုစစ်ဆေးပွဲအစည်းအဝေး						

လူထုပဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ  
အပိုင်း-၃

ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ချက် /အဆင့်(၃)ကျေးရွာမှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု  
ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ  
အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊လူထုပဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ  
အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် စောကျော်

နေ့စွဲ ၄. 3. 2016 စက်ဝန်းအား အမှတ်ခြစ်ပါ (✓) □ စက်ဝန်း(၁)  
□ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကရင် ခြို့နယ် စာအင်းစိပ်ကြီး ကျေးရွာအုပ်စု ကျေးရွာ သရက်ကျို

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်  
အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	စာအင်းကျောင်း	၁	စာအင်းကျောင်း
၂	စားပေးခန်း	၂	မုန့်
၃	ဖွဲ့စည်းဆက် မုန့်	၃	စိတ်က
၄	စိတ်က	၄	ဒေါ်လာ ဖြာ
၅	ကျောက်	၅	ကျောက်

ခ. မှော်မှန်းခြင်း- နောင်လာမည့် ( ၅ )နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ	
၁	စာအင်းကျောင်း ဖြန့်ဖြူးရမည်	၁	စာအင်းကျောင်း ဖြန့်ဖြူးရမည်
၂	ဖွဲ့စည်း ဆက် စိတ်က ဖြန့်ဖြူးရမည်	၂	မုန့် ဖြန့်ဖြူးရမည်
၃	မုန့် ဖြန့်ဖြူးရမည်	၃	ဒေါ်လာ ဖြာ ကျောက် ဖြန့်ဖြူးရမည်
၄	စားပေး ခန်း ဖြန့်ဖြူးရမည်	၄	စိတ်က ဖြန့်ဖြူးရမည်
၅	ဒေါ်လာ ဖြာ ဖြန့်ဖြူးရမည်	၅	ဒေါ်လာ ဖြာ ဖြန့်ဖြူးရမည်

လူထုဗဟိုပြုစီမံကိန်းလက်စွဲ  
အပိုင်း-၃

ဂ. ဤကျေးရွာ၏ လာမည့် ( ၄ ) နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။  
(လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည် )

	ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုဗဟိုပြုစီမံကိန်းအတွက်အဆိုပြု သည် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့် မှန်းခြေ အရေ အတွက်
၁	စာအုပ်ကျောင်း	၇/၆	စာအုပ်ကျောင်း	၃,၀၀၀, ၀၀၀,၀၂	၇၀
၂	ရွာသူ့၏ စက်တံဆိပ်	၇/၆	-	-	၁၅၄
၃	ရွာသူ့၏ စက်တံဆိပ် <sup>လမ်း</sup>	၇/၆	-	၃,၀၀၀,၀၀၀	၁၅၄
၄	စာအုပ်ပေးချိ	၇/၆	-	-	၁၅၄
၅	ရေကန်	၇/၆	-	-	၁၅၄
၆	ရွာသူ့၏	၇/၆	-	-	၁၅၄
၇	စာအုပ်ပေးချိ	၇/၆	-	-	၁၅၄
၈	ယာဇာတိအိမ်	၇/၆	-	-	၁၅၄
၉					
၁၀					
၁၁					
၁၂					

ဥက္ကဋ္ဌ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည် အောင်အောင်ကျော် လက်မှတ်  နေ့စွဲ ၉. ၃. ၂၀၁၆





လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် မင်းဇော်ဗျိုင်းထွန်း  
 နေ့စွဲ 15.3.2016  
 ပြည်နယ်/တိုင်း ကရင် မြို့နယ် ကျိုက်စုံ  
 စက်ဝန်းအားအမှတ်ခြစ်ပေးပါ(✓) ဝက်ဝန်း(၁) ဝက်ဝန်း(၂) ဝက်ဝန်း(၃) ဝက်ဝန်း(၄)  
 ကျေးရွာအုပ်စု ၁၀ကန့်

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ   အမည်/အဖွဲ့	စုစုပေါင်း
1 ထီးစက်မဏ္ဍ	စားကျောင်း	L- ၄၀' B- 3၀' H- ၇၀'	25၀ ဦး ချား	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၁၂,၀၀၀,၀၀၀/-	၃,၀၀၀,၀၀၀/-		၁၅,၀၀၀,၀၀၀/-
2 ဗဟုကဏ္ဍခိ	ကျွဲကျွဲ	L- ၁၂' B- ၈' H- ၅' (ကျွဲကျွဲ- ၂၅၆) ၁၀၀၀	၅၈၄ ဦး	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၂၂,၀၀၀,၀၀၀/-			၂၂,၀၀၀,၀၀၀/-
3 မဲတခတ်	စာသင်ကျောင်း တိုးချဲ့	L- 34' x ၂၀- 23' ၄၀၀၀ H- ၁၀' စာသင်ကျောင်း		<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၅,၀၀၀,၀၀၀/-			၅,၀၀၀,၀၀၀/-
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+ မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+ မ				

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည်

လက်မှတ်

ရက်စွဲ 15. 3. 2016

ဦးခင်ဝင်းအောင်

လူထုပဟိုဗြိစိမ်ကိန်း

ပထမအကြိမ် အစည်းအဝေး ပွဲစာတမ်း + ဒုတိယအကြိမ် အစည်းအဝေး ပွဲစာတမ်း

ကျေးဇူးအမည် - သရက်ကျိန်

အုပ်စုအမည် - စောဇဝိုင်း

မြို့နယ်အမည် - ကျိုက်ခွဲ

အစည်းအဝေးကျင်းပသည့် ဝါးစွဲ - ၈.၃.၂၀၁၆

အစည်းအဝေးစာတမ်းအရေအတွက် - ကျား (၃၉) ဦး + မ (၄၅) ဦး = (၈၄) ဦး

ဆွေးနွေးသည့် အကြောင်းအရာ

- ကျေးဇူး လူထုအား လူထုပဟိုဗြိစိမ်ကိန်း ဌာန ပတ်သက်၍ အစည်းအဝေးကျင်းပခြင်း ဖြစ်ကြောင်း ပြောဆိုပြီး ကျေးဇူး ညွှန်ကြားရေး အဖွဲ့စကား ပြောဆိုပေးပါရန် စောဇဝိုင်းနှင့် ကျေးဇူး ညွှန်ကြားရေး အဖွဲ့ အမှုဆောင် ပြောဆိုပြီး ရောက်တွင် ပုစိန်/ရုပ်စုများ ထဲမှ မိမိတို့၏ စိမ်းကိန်း ပြုပဏာမသည့် အခြေများကို ဖွဲ့စည်းပေးပါရန် စောဇဝိုင်းနှင့် အမျိုးသား စာစီစဉ် ဖွဲ့စည်းပြီး အခြေများကို ဖွဲ့စည်းပေးပါသည်။

- ကျေးဇူး လူထု အား လူထုပဟိုဗြိစိမ်ကိန်း ဖွဲ့စည်းမှုများ ကမိမိတို့၏ အမည်နှင့် လူပုဂ္ဂိုလ်တို့ များကို စိမ်းကိန်း ပြုပဏာမသည့် ဆိုရောက်တွင် လူထုပဟိုဗြိစိမ်ကိန်း၏ ညွှန်ကြားရေးအဖွဲ့ စီစဉ်မှု၊ လူပုဂ္ဂိုလ်များ ပတ်သက်သည့် အစည်းအဝေးများကို ဖွဲ့စည်းပေးပါရန် ပထမအကြိမ် အစည်းအဝေး မှ ညွှန်ကြားရေးအဖွဲ့အစည်းများကို ဖွဲ့စည်းပေးပါသည်။ ထပ်မံဆွေးနွေး အကျိုးပေးသော / အကျိုးမဝင်သော လူပုဂ္ဂိုလ်များကို ဖွဲ့စည်းပေးပါသည်။

- ကျေးဇူး တွင် စောဇဝိုင်း မှား၊ စောဇဝိုင်းထမ်း များ ဖွဲ့စည်းပေးရန် အတွက် ရင်းနှီးမှု ဖွဲ့စည်းပေးပါသည်။ လူပုဂ္ဂိုလ်တို့ စောဇဝိုင်း များ ဖွဲ့စည်းပေးရန် / ကျေးဇူးအဖွဲ့ထမ်းများကို ဖွဲ့စည်းပေးပြီး ကျေးဇူးစောဇဝိုင်းထမ်း များ ဖွဲ့စည်းပေးပါသည်။

ကျေးဇူးစောဇဝိုင်းထမ်း များ မှာ -

- (၁) စောဇဝိုင်းထမ်း  
(ကျား - ၁ ဦး၊ မ - ၁ ဦး၊ စောဇဝိုင်း - (၂) ဦး)
- (၂) ကျေးဇူးစီ/စောဇဝိုင်းထမ်း ညွှန်ကြား  
(ကျား - ၁ ဦး၊ မ - ၁ ဦး၊ စောဇဝိုင်း - (၂) ဦး)
- (၃) စောဇဝိုင်းထမ်း  
(ကျား - ၁ ဦး၊ မ - ၁ ဦး၊ စောဇဝိုင်း - (၂) ဦး)




အထက်ပါပုဒ်များအား ဆောင်ရွက် ဖြစ်သည်ကို တွင်ကျေးဇူးတင်

အား အပိုအထူးအရေးအကြီးအကျယ် ပေးပို့ပေးရန် တောင်းဆိုပြီး နှစ်ချိန်အတွက်  
စာတမ်းများ အား အစီအစဉ် ချမှတ် အကောင်အထည်ဖော်ပေးရန် အား တောင်းဆိုအပ်ပြီး  
ဆုံး ချုပ်ဆိုရန် အထူးအရေးကြီးဆုံး ချုပ်ဆိုပါသည်။

ဗဟိုအဖွဲ့ဝင်များ

အမည် - ကောင်းဆန်းသူ

လူမျိုး - မကရခပ်အမျိုးသား

လက်မှတ် - 

ဆရာကုဉ်းကျေးဉ်းဂုဏ်တော်များစာရင်း

စဉ်	စဉ်	အမည်	အမည်	အသက်	နှစ်
၃၈	၅၁၁	စောအ.ဂ	စောအ.ဂ	(၂၉)နှစ်	
၃၉	၅၁၂	စောမ.စော	စောအ.ဂ	(၂၁)နှစ်	
၄၀	၅၁၃	စောအ.စော	ကျေးဉ်း/အောင်အောင်မိမိ	(၂၅)နှစ်	
၄၁	၅၁၄	စောအ.စော	ကျေးဉ်း/အောင်အောင်မိမိ	(၂၂)နှစ်	
၄၂	၅၁၅	စောအ.စော	အောင်အောင်မိမိ	(၅၂)နှစ်	
၄၃	၅၁၆	စောအ.စော	အောင်အောင်မိမိ	(၁၉)နှစ်	
၄၄	၅၁၇	စောအ.စော	ကျေးဉ်းစော	(၂၀)နှစ်	
၄၅	၅၁၈	စောအ.စော	စောအ.စော	(၃၃)နှစ်	
၄၆	၅၁၉	စောအ.စော	စောအ.စော	(၁၈)နှစ်	
၄၇	၅၂၀	စောအ.စော	စောအ.စော	(၆၆)နှစ်	
၄၈	၅၂၁	စောအ.စော	စောအ.စော	(၄၃)နှစ်	
၄၉	၅၂၂	စောအ.စော	စောအ.စော	(၃၉)နှစ်	
၅၀	၅၂၃	စောအ.စော	စောအ.စော	(၂၀)နှစ်	

അന്വേഷണ പ്രവർത്തനങ്ങൾ

9. 3. 2016

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ

അന്വേഷണ പ്രവർത്തനങ്ങൾ







၇။	<p>လူနည်းသူ / ဆင်းရဲ / ခွမ်းပါး / ထိခိုက်ပွယ်စား မုတ်စုများကို          အခင်းကလေး မစတင်၍ အချိုးများက. ဖြစ်ပွားစေရန်          ခဲ့. ကာမုတ်စုများ ဖြစ်ပါသလား။</p>	✓	x	
၈။	<p>လူနည်းသူ / ဆင်းရဲ / ခွမ်းပါး / ထိခိုက်ပွယ်စား          အမျိုးသား / အမျိုးသမီးများထံမှ အချိုးကို အခင်းကလေး တက်ရောက်          ခဲ့စေရန် ဖိတ်စား ဆောင်ရွက်ပေးမှုများ ဖြစ်ပါသလား။</p>	✓	x	
၉။	<p>လူနည်းသူ / ဆင်းရဲ / ခွမ်းပါး / ထိခိုက်ပွယ်စား အမျိုးသား /          အမျိုးသမီး များနှင့် ဇာနည်အဖေ စားအပ်အားများကို ခံစား          ရွေး စားကြီးခဲ့. ကာမုတ်စု ဖြစ်ပါသလား။</p>	✓	x	
၁၀။	<p>အမျိုးသမီးများ အားကိုးစားပြုခံရရန် အခင်းကလေး          ဖြစ်ရန် စီစဉ် စီစဉ် ဆောင်ရွက်ပေး မှုများ ဆောင်ရွက်ခဲ့. ကာ          မုတ်စု ဖြစ်ပါသလား။</p>	✓	x	
၁၁။	<p>အိမ်ထောင်ရေးများကို ဖြစ်ပွား စေရန် ဆောင်ရွက်ရန် အမျိုးသား / သမီး          များ စီးခြား ရွေးရွေး စေရန် ခဲ့. ကာမုတ်စု ဖြစ်ပါသလား။</p>	✓	x	
၁၂။	<p>ကျေးဇူးတင်အိမ်ထောင် အထောက်အကူပြု ကော်မတီ မှုများအတွက်          အမျိုးသမီး / အမျိုးသား အမျိုးအစား (၅၀:၅၀) မှုများ          ခံနိုင်ပါသလား။          မမှု. မှုများ ခံနိုင်ပါက ပတ်ပတ်အတွက် ရွေးလမ်းပါ။</p>	✓	x	
၁၃။	<p>ဆက်လက် မတ်များတွင် လူနည်းသူ အမျိုးသမီး အဖေ. စစ်          စစ်ခံခဲ့ရပြီး ဖြစ် ပါဝင် မှု. မှုများ ခံနိုင်ပါသလား။          မမှု. မှုများ ခံနိုင်ပါက ပတ်ပတ်အတွက် ရွေးလမ်းပါ။</p>	✓	x	

၁၄။	<p>ဈေး: ၅၀ / ဈေး: ၅၀ မှတ်ချက် ဇွဲ: ၆၅, ၈၅။ စိမ်းချက် များတွင် မပျဉ်း  သမီး များ၊ ဈေး: ၅၀ မှတ်ချက် သည် " ယုတ်ညို စိမ်းချက် မပျဉ်းသို့ တစ်ခု  ပါဝင်နိုင် ဈေး: ၈၀၀၀၀ မှတ်ချက် သို့ ဈေး: ၅၀ များ၊ ၆၅ ယုတ် တောင်  ရွက်ခါပါသော။ "</p>	✓	x	
၁၅။	<p>တက်ရောက်လာသူ များကား မပျဉ်းသမီး များ၏ ယုတ်ချက်များ  ကို ဖြစ်သော်လည်း ခိုင်ခံ့။  မပျဉ်းသမီး များ၊ ဈေး: ၅၀ မှတ်ချက် တော စီးထားလေး ဈေး: ၅၀ များ၊  ကို တောင်ပံ၊ များသော် ဖြစ်အောင် ကပ်လေး ဖြစ်အောင် ခါပါသော။</p>	✓	x	
၁၆။	<p>ဈေး: ၅၀ မှတ်ချက် တော စိမ်းကို ယုတ်ညို ချိမျှာ သော် " ၈၀၀၀ တွင်၊  ဗဟိုတော ယုတ်ညို / ဆင်းရဲ / နှစ်ပါး / တိဗက်ဖျတ် မှတ်ချက်  ကော် မှတ်ချက် မပျဉ်း ဖြစ်နိုင်သော်လည်း ဖြစ်၊ ယင်း ဖြစ်အောင်  ဖြင့်၊ ဖြစ်အောင် တင်ဖြင့် များ၊ သို့ ကို တောင်ရွက်ခါပါသော။ "</p>	✓	x	
၁၇။	<p>ဈေး: ၅၀ မှတ်ချက် ကောင် ကော်: ၆၅ ယုတ် ရာတွင် မှတ်ချက် စိမ်း  ကော်: ၈၀၀၀ တွင် များ၊ / မပျဉ်း မှတ်ချက် များ၊ ကော်: ၆၅  ကို ဖြစ်၊ ယင်း ဖြစ်အောင် ခါပါသော။ "</p>	✓	x	
၁၈။	<p>ဈေး: ၅၀ မှတ်ချက် ကောင် ကော်: ၆၅ ယုတ် ရာတွင် မှတ်ချက် စိမ်း /  တောင် ကော်: ၈၀၀၀ တွင် များ၊ ကော်: ၆၅ တက်ရောက် ခိုင်ဖြင့်  မှတ်ချက် စိမ်း ခါပါသော။  တက်ရောက် ခိုင် ခါပါက ဖြစ်ချက်တွင် ဖြစ်၊ ယင်း ပါ။ "</p>	✓	x	

၂၃။ ကဏ္ဍအလိုက် အခက်အခဲမှတ်တမ်း

ကဏ္ဍအလိုက် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

မူရင်းအား ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတွင် ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မတ္တူအား

အဆင့်	လုပ်ငန်း	အဆိုပြုသူ	လ/နှစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ	
အခြေခံအထောက်အညှိ	၀	တောင်ကျေးရွာ၊ တောင်ကျေးရွာ	<input checked="" type="checkbox"/> ကျေး <input checked="" type="checkbox"/> မ	...../.....	ကျေးရွာအုပ်စု ကျေးရွာအုပ်စု	မူရင်းအား
	၂	ကျေးရွာအုပ်စု၊ တောင်ကျေးရွာ	<input checked="" type="checkbox"/> ကျေး <input checked="" type="checkbox"/> မ	...../.....	.....	.....
	၃	ကျေးရွာအုပ်စု၊ တောင်ကျေးရွာ	<input checked="" type="checkbox"/> ကျေး <input checked="" type="checkbox"/> မ	...../.....	.....	.....
	၄	ကျေးရွာအုပ်စု၊ တောင်ကျေးရွာ	<input checked="" type="checkbox"/> ကျေး <input checked="" type="checkbox"/> မ	...../.....	.....	.....
	၅	ကျေးရွာအုပ်စု၊ တောင်ကျေးရွာ	<input checked="" type="checkbox"/> ကျေး <input checked="" type="checkbox"/> မ	...../.....	.....	.....
အထက်ဖွဲ့စည်းကျင့်သုံးရေး	၀		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
ကျွမ်းကျင်ရေးနှင့်အထောက်အကူ	၀		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
ပညာရေး	၀		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
အခြား	၀		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ	...../.....		



၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ - သာပတ်ကျိ၊

VDP ရက်စွဲ -

မြို့နယ် - တောင်ကြီးမြို့နယ်၊ ကျေးရွာအုပ်စု - တောင်ကြီးမြို့နယ်

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာစုံ (အစုံ)
- မာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမျှော်မှန်ချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း ဓာတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- မြေပုံများပါရမည်၊ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး မိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမျှော်မှန်ချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းပေးမှတ်တမ်း၊ အဖွဲ့ဓာတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
  - အလွန်ကောင်း
  - ကောင်း
  - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့စည်း၏ရလဒ်အား ခွဲခြားပေးထားလား။
  - ရှိ
  - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)